

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဝန်ကြီးရုံး
(မြန်မာနိုင်ငံတော် ဗဟိုဘဏ် နည်းဥပဒေများ)
အမိန့်ကြော်ငြာစာအမှတ် -၃၁/၉၁
ရန်ကုန်မြို့၊ ၁၃၅၂ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၁၁ ရက်
(၁၉၉၁ ခုနှစ်၊ ဧပြီလ ၉ ရက်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၂ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင်အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဥပဒေဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ဆိုသည်။

(ခ) ယခင်က ထုတ်ထားသော တရားဝင်ငွေစက္ကူများ ဆိုရာတွင် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ ငွေကြေး အုပ်ချုပ်မှု အဖွဲ့ကလည်းကောင်း၊ ၁၉၅၂ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ်က လည်းကောင်း၊ ၁၉၆၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်က လည်းကောင်း ထုတ်ဝေခဲ့သော တစ်ကျပ်တန်၊ ငါးကျပ်တန်နှင့် တစ်ဆယ်ကျပ်တန် ငွေစက္ကူများ၊ ၁၉၇၅ ခုနှစ်၊ ပြည်ထောင်စု မြန်မာ နိုင်ငံဘဏ်က ထုတ်ဝေခဲ့သော တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်ကျပ်တန်၊ တစ်ဆယ့်ငါးကျပ်တန်၊ လေးဆယ့်ငါးကျပ်တန်နှင့် ကိုးဆယ်ကျပ်တန် ငွေစက္ကူများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေခဲ့ သော တစ်ကျပ် တန်နှင့် နှစ်ရာကျပ်တန် ငွေစက္ကူများ ပါဝင်သည်။

(ဂ) ယခင်က ထုတ်ထားသော တရားဝင်ကျပ်ဒင်္ဂါးနှင့်တရားဝင်ငွေအကြွေများ ဆိုရာတွင် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ ငွေကြေးအုပ်ချုပ်မှု အဖွဲ့ထုတ် ရှစ်ပဲတန်နှင့် လေးပဲတန် ငွေအကြွေများ၊ ၁၉၅၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်ထုတ် ကျပ်ဒင်္ဂါးနှင့် ငွေအကြွေများ၊ ၁၉၆၅ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်ထုတ် ငွေအကြွေများ၊ ၁၉၇၅ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံဘဏ် ထုတ် ကျပ်ဒင်္ဂါးနှင့် ငွေအကြွေများ ပါဝင်သည်။

အခန်း (၂)

ဗဟိုဘဏ်တံဆိပ်

၃။ ဗဟိုဘဏ်တံဆိပ်ကို နောက်ဆက်တွဲ(က) တွင် ပါရှိသည့်အတိုင်း သတ်မှတ်လိုက်သည်။

အခန်း (၃)

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်

၄။ ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုသည် လည်းကောင်း၊ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းတစ် ခု၏ ရုံးခွဲ သို့မဟုတ် ကိုယ်စားလှယ်ရုံးသည်လည်းကောင်း မိမိတို့၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ဗဟိုဘဏ်သို့ နောက်ဆက်တွဲ (ခ) ပါ ပုံစံ (စီဘီအမ်-၀၁) ဖြင့် လျှောက်ထားရမည်။

၅။ ဗဟိုဘဏ်သည် ဥပဒေပုဒ်မ ၅၇ အရ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို နောက်ဆက်တွဲ (ဂ) ပါ ပုံစံဖြင့် ထုတ်ပေးရမည်။

၆။ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (င) အရ သတ်မှတ်ထား သော လိုင်စင်ကြေးကို သက်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းသည် ဗဟိုဘဏ်သို့ နှစ်စဉ်ဘဏ္ဍာရေး နှစ်၏အစဖြစ်သော လအတွင်း ပေးသွင်းရမည်။

၇။ ငွေရေးကြေးရေး အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၀ ပါ ငွေရေးကြေးရေးဝန်ဆောင်မှုများအား အထောက်အကူပြုသည့် အခြားလုပ်ငန်းများ နှင့် အဆိုပါ ဥပဒေပုဒ်မ ၂၅ ပုဒ်မခွဲ (ဏ) ပါ အခြားဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လိုပါက ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို စာဖြင့် လျှောက်ထားရမည်။

၈။ ငွေရေးကြေးရေး အဖွဲ့အစည်း၏ အနည်းဆုံးထည့်ဝင်ပြီး မ တည်ငွေရင်းသည် မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ နည်းဥပဒေများတွင် သတ်မှတ်သည့်အတိုင်း ဖြစ်ရမည်။

၉။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများက ယင်းတို့၏ အပြည့်အဝထည့်ဝင်ပြီး မ တည်ငွေ ရင်းကို ဗဟိုဘဏ်သို့ ပေးသွင်းထားခြင်းမပြုပါက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းမပြုရ။

၁၀။ ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုသည် မိမိ၏ထည့်ဝင်ပြီး မ တည်ငွေရင်းကို တိုးမြှင့်ပါက တိုးမြှင့်သည့် ငွေပမာဏအပေါ် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (င) အရ သတ်မှတ်သည့်နှုန်းထားအတိုင်း လိုင်စင်ကြေးကို ပေးဆောင်ရမည်။

၁၁။ ငွေရေးကြေးရေး အဖွဲ့အစည်း၏ ရုံးခွဲများ၊ ကိုယ်စားလှယ်ရုံးများနှင့် အခြားအလားတူရုံးများ တည်ထောင်ခြင်း၊ လုပ်ငန်းနေရာရွှေ့ပြောင်းခြင်းနှင့် ပိတ်ခြင်းတို့အတွက် ဗဟိုဘဏ်၏ခွင့်ပြုချက်ကို နောက်ဆက်တွဲ (ဃ) ပါ ပုံစံ (စီဘီအမ်-၀၂) ဖြင့် လျှောက်ထားရမည်။ ယင်းလျှောက်လွှာနှင့်အတူ ဝန်ဆောင်မှုစရိတ်အဖြစ် ငွေကျပ် ၁၀၀၀၀ ကို ဗဟိုဘဏ်သို့ပေးဆောင်ရမည်။ လုပ်ငန်းနေရာပြောင်းရွှေ့ ခြင်းအတွက် ဝန်ဆောင်မှုစရိတ်ကို မြို့တစ်မြို့မှ အခြားမြို့တစ်မြို့သို့ ပြောင်းရွှေ့ခြင်းအတွက်သာ ပေးဆောင်ရမည်။

၁၂။ နိုင်ငံခြားငွေကြေးများ ဝယ်ယူသည့်လုပ်ငန်း သို့မဟုတ် နိုင်ငံခြားငွေကြေးများ ရောင်းဝယ်ဖောက် ကားသည့် လုပ်ငန်းလုပ်ကိုင်လိုသည့် မည်သည့်ပုဂ္ဂိုလ်မဆို နောက်ဆက်တွဲ (င) ပါ ပုံစံ (စီဘီအမ်-၀၃) ဖြင့် ဗဟိုဘဏ်သို့ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားရမည်။

ရှင်းလင်းချက်

ဤနည်းဥပဒေများပါ နိုင်ငံခြားငွေကြေးများဝယ်ယူသည့် လုပ်ငန်းလုပ်ကိုင်သည့် ပုဂ္ဂိုလ်သည် နိုင်ငံခြား ငွေကြေးများကို ကျပ်ငွေဖြင့် လဲလှယ်ပေးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ခွင့်ရှိသည်။

၁၃။ ဗဟိုဘဏ်သည် ဥပဒေပုဒ်မ ၈၃ ပုဒ်မခွဲ (က) အရ နိုင်ငံခြားငွေကြေးများ ဝယ်ယူသည့်လုပ်ငန်း သို့မဟုတ် နိုင်ငံခြားငွေကြေးများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို နောက်ဆက်တွဲ (စ) ပါ ပုံစံဖြင့် ထုတ်ပေးရမည်။

၁၄။ နိုင်ငံခြားငွေကြေးများ ဝယ်ယူသည့် လုပ်ငန်းလုပ်ကိုင်သော ပုဂ္ဂိုလ်များသည် လိုင်စင်ကြေးငွေကျပ် ၅၀၀၀ ကို လည်းကောင်း၊ နိုင်ငံခြားငွေကြေးများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလုပ်ကိုင်သော ပုဂ္ဂိုလ်များသည် လိုင်စင်ကြေးငွေကျပ် ၁၀၀၀၀ ကိုလည်းကောင်း နှစ်စဉ်ဗဟိုဘဏ်သို့ ပေးသွင်းရမည်။ ကနဦးလိုင်စင်ကြေးကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ယူသောအခါတွင်လည်းကောင်း၊ နှစ်စဉ် လိုင်စင်ကြေးကို ဘဏ္ဍာရေးနှစ်၏ အစဖြစ်သောလအတွင်းတွင် လည်းကောင်း ပေးသွင်းရမည်။

အခန်း (၄)

သုံးစွဲငွေထုတ်ဝေခြင်း

၁၅။ ဗဟိုဘဏ်သည် ဥပဒေပုဒ်မ ၄၃ အရ ငွေစက္ကူများပုံနှိပ်ခြင်း၊ ဒင်္ဂါးများသွန်းလောင်းခြင်း၊ ငွေစက္ကူ ပုံနှိပ်ပလိတ်ပြားများနှင့် ဒင်္ဂါးညှပ်ပုံများကို လိုအပ်သလို သိုလှောင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို မိမိကိုယ် တိုင် ဆောင်ရွက်နိုင်သည် သို့မဟုတ် အဖွဲ့ကသဘောတူညီသည့် အဖွဲ့အစည်းအားတာဝန်ပေးအပ်နိုင် သည်။

၁၆။ ဗဟိုဘဏ်သို့ဖြစ်စေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ ပေးသွင်းလာသော ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးသည် အတုဖြစ်သည်ဟု သတ်မှတ်ပါက ယင်းငွေစက္ကူ သို့မဟုတ် ဒင်္ဂါးကိုသိမ်းဆည်း၍ ပေးသွင်းသူအား ပြစ်စာလက်မှတ်တစ်စောင်ကို ထုတ်ပေးရမည်။ ငွေရေးကြေးရေး အဖွဲ့အစည်းသည် သိမ်းဆည်းရရှိသော ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးအတုကို အကျိုးအကြောင်းစုံလင်စွာဖော်ပြ၍ ဗဟိုဘဏ်သို့ အမြန်ဆုံး ပေးပို့ရမည်။

အခန်း (၅)

အစိုးရသို့ နှစ်ချုပ်စာရင်းရှင်းတမ်းများ တင်ပြခြင်း

၁၇။ ဗဟိုဘဏ်၏ လက်ကျန်ရှင်းတမ်းသည် နောက်ဆက်တွဲ (ဆ) တွင် သတ်မှတ်သည့်ပုံစံအတိုင်းဖြစ်ရ မည်။

၁၈။ အစိုးရထံတင်ပြသည့် ဗဟိုဘဏ်၏ နှစ်ချုပ်အစီရင်ခံစာကို အများသိရှိစေရန် ဝန်ကြီးဌာနက သတ်မှတ်သည့်နည်းလမ်းအတိုင်း ပုံနှိပ်ထုတ်ဝေဖြန့်ဖြူးရမည်။

၁၉။ ဥပဒေပုဒ်မ ၁၆ အရ ဗဟိုဘဏ်၏ ရရန်ပိုင်ခွင့်များ တန်ဖိုးသည် ပေးရန်တာဝန်များတန်ဖိုးနှင့် ထည့်ဝင်ပြီး မတည်ငွေရင်းတို့၏ နှစ်ရပ်ပေါင်းထက်လျော့နည်းခြင်းကို ဖြစ်ပေါ်စေသည့် အခြေအနေ များအနက် ဗဟိုဘဏ်၏ နှစ်ချုပ်စာရင်းများပိတ်သည့်အခါ ဗဟိုဘဏ်၏အရှုံးအမြတ်စာရင်းတွင် အရှုံးပေါ်ပေါက်သည့် အခြေအနေ၌ ယင်းအရှုံးငွေကို ကာမိစေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနသည် အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဗဟိုဘဏ်သို့ လွှဲပြောင်းပေးရမည်။

အခန်း (၆)

သီးသန့်ငွေ လိုအပ်ချက်များ

၂၀။ (က) ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ (က) အရ ငွေသားဖြင့် အများဆုံးထားရှိရမည့်ပမာဏနှင့် ဗဟိုဘဏ်ရှိ အပ်ငွေအဖြစ် အနည်းဆုံးထားရှိရမည့် ပမာဏတို့၏ အချိုးအစားသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အထွေထွေစည်းမျဉ်းများတွင် သတ်မှတ်သည့်အတိုင်း ဖြစ်စေရမည်။

(ခ) ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ (က) အရ ဗဟိုဘဏ်တွင် ထားရှိရမည့် သီးသန့်ငွေ၏ အပ်ငွေတွင် ဗဟိုဘဏ်၏ရုံးခွဲများ၌ ထားရှိသောအပ်ငွေများကိုပါ ထည့်သွင်းတွက်ချက်နိုင်သည်။

(ဂ) ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ (က) ပါ ဗဟိုဘဏ်ရှိ အပ်ငွေများတွင် သီးသန့်ငွေအဖြစ် ဗဟိုဘဏ်တွင် အပ်နှံထားသော ငွေချေးသက်သေခံလက်မှတ်များ၏ တန်ဖိုးကိုလည်း ထည့်သွင်းတွက်ချက်နိုင်သည်။

(ဃ) သီးသန့်ငွေလိုအပ်ချက်များကို တွက်ချက်ရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ငွေရေး ကြေးရေး အဖွဲ့အစည်းတစ်ခု၏ ရုံးချုပ်နှင့် ရုံးခွဲအားလုံးကို တစ်ပေါင်းတည်းသော အဖွဲ့အစည်း တစ်ခုအဖြစ်မှတ်ယူရမည်။ ဤသို့တွက်ချက်ရာတွင် ယင်းတို့၏ သက်ဆိုင်ရာရုံးခွဲများ၏ စာရင်းများတွင် ပေါ်ပေါက်နေသော ဗဟိုဘဏ်ရှိ အပ်ငွေစာရင်းများ လက်ကျန်အတိုင်း တွက်ချက်နိုင်သည်။

၂၁။ ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ (ခ) ပါ ငွေဖြစ်လွယ်သော ရရန်ပိုင်ခွင့်များတွင် လွတ်လပ်စွာလွှဲပြောင်းပေး နိုင်သော ရရန်ပိုင်ခွင့် အမျိုးအစားပမာဏနှင့် တွက်ချက်သည့်နည်းလမ်းတို့ကို ဗဟိုဘဏ်သည် အခါအား လျော်စွာ ညွှန်ကြားချက်များကို ထုတ်ပြန်၍ သတ်မှတ်ရမည်။

အခန်း (၇)

ဒဏ်ကြေး

၂၂။ မည်သူမဆို မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (က) အရ ဖြစ်စေ၊ ဤနည်းဥပဒေ ၁၂ အရဖြစ်စေ တင်ပြသော အချက်အလက်တစ်ခုခုကို မမှန်မကန်တင်ပြကြောင်း စစ်ဆေးတွေ့ရှိရပါက ဗဟိုဘဏ်သို့ ပေးသွင်းရသည့် လိုင်စင်ကြေး၏ နှစ်ဆနှင့်ညီမျှသော ဒဏ်ကြေးငွေကို ဖြစ်စေ၊ လိုင်စင်ရုပ်သိမ်းခြင်းပြစ်ဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခြင်း ခံရမည်။

၂၃။ မည်သူမဆို ဥပဒေပုဒ်မ ၆၈ ပုဒ်မခွဲ (က) အရ တင်ပြသောလုပ်ငန်းဆိုင်ရာအချက်အလက်တစ်ခုခုကို မမှန်မကန်တင်ပြလျှင် ဒဏ်ကြေးငွေကျပ် ၁၀၀၀ မှ ၅၀၀၀ အထိ ချမှတ်ခြင်းခံရမည်။

၂၄။ မည်သူမဆို ဥပဒေပုဒ်မ ၆၅ အရ ဗဟိုဘဏ်၏ အကြောင်းကြားစာပါ သတ်မှတ်ချက်ကို လိုက်နာရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေကျပ် ၁၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ ချမှတ်ခြင်းခံရမည်။

အခန်း (၈)

အထွေထွေ

၂၅။ ဥပဒေပုဒ်မ ၅ နှင့် ပုဒ်မ ၄၇ တို့ကို ထမြောက်အောင်မြင်စေရန် အလို့ငှာ ဆောင်ရွက်ရမည့် ငွေရေးကြေးရေး စီမံချက်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အထွေထွေစည်းမျဉ်းများတွင် သတ်မှတ်ထားသည့် ပုံစံ အရ ဆောင်ရွက်ရမည်။

၂၆။ ဥပဒေပုဒ်မ ၃၈ အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဝန်ထမ်းစည်းမျဉ်းများတွင် အောက်ပါတို့ ပါဝင်ရမည်-

- (က) ဝန်ထမ်းခန့်ထားခြင်း၊
- (ခ) ရာထူးတိုးမြှင့်ပေးခြင်း၊
- (ဂ) စည်းကမ်းထိန်းသိမ်းခြင်း၊
- (ဃ) လစာနှင့် စရိတ်များ၊
- (င) ခွင့်အမျိုးမျိုး၊
- (စ) ခရီးစရိတ်များ၊
- (ဆ) ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်ရာ အကျိုးခံစားခွင့်များ၊
- (ဇ) အထွေထွေ။

၂၇။ ငွေရေးကြေးရေး အဖွဲ့အစည်းများသည် အပ်ငွေများ၊ ချေးငွေများနှင့် စပ်လျဉ်းသည့် ယင်းတို့၏ စည်းကမ်းသတ်မှတ်ချက်များကို ဗဟိုဘဏ်သို့ပေးပို့တင်ပြရမည်။ ယင်းစည်းကမ်းသတ်မှတ်ချက်များ တွင် ပြောင်းလဲမှုရှိပါက ဗဟိုဘဏ်သို့ ချက်ချင်းအကြောင်းကြားရမည်။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများက တင်ပြသော စည်းကမ်းသတ်မှတ်ချက်များကို စိစစ်ပြီး လိုအပ်လျှင် ညွှန်ကြားချက်များထုတ်ပြန်ရမည်။

၂၈။ ဗဟိုဘဏ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ လုပ်ငန်းချိန်နှင့် အလုပ်ရက်များကို အခါအားလျော်စွာ ညွှန်ကြားချက်များထုတ်ပြန်၍ သတ်မှတ်နိုင်သည်။

၂၉။ အများပြည်သူ အလုပ်ပိတ်ရက်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအက်ဥပဒေအရ ကြေညာသော ဘဏ်ပိတ်ရက်များသည် ငွေရေးကြေးရေး အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်စေရမည်။

၃၀။ ငွေရေးကြေးရေး အဖွဲ့အစည်းများလက်ဝယ်တွင် အမြင့်ဆုံးထားရှိနိုင်သော ငွေသားလက်ကျန်ပမာဏကို ဗဟိုဘဏ်က အခါအားလျော်စွာ ညွှန်ကြားချက်များထုတ်ပြန်၍ သတ်မှတ်ပေးနိုင်သည်။

၃၁။ (က) မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၈၆ အရ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များကို မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်နှင့် သက်ဆိုင်ကြောင်း အစိုးရက အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဝန်ကြီး ဌာနသို့ အဆိုပြုတင်ပြရမည်။

(ခ) အထက်အပိုဒ် (က) အရ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်သည် ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ကြောင်း အစိုးရက အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်အခါ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ငွေရေးကြေးရေး အဖွဲ့အစည်းများအတွက် ထုတ်ပြန်ထားသော သက်ဆိုင်ရာစည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။

၃၂။ ဥပဒေပုဒ်မ ၁၀၂ ပုဒ်မခွဲ (ခ) အရ ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အထွေထွေစည်းမျဉ်း များ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဘဏ်ဝန်ထမ်းများ သက်သာချောင်ချိရေး စည်းမျဉ်းများအပြင် ဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် အခါအားလျော်စွာ လိုအပ်သော စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ရမည်။

(ပုံ) ဗိုလ်မှူးချုပ် အဘယ်လ်

ဝန်ကြီး၊

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန။

----- Attachment -----

[ပူးတွဲဖော်ပြသော စာရင်း ၁] 01-နောက်ဆက်တွဲ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်တံဆိပ်

[ပူးတွဲဖော်ပြသော စာရင်း ၂] 02-နောက်ဆက်တွဲ (ခ) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ငွေရေးကြေးရေးအဖွဲ့အစည်း/နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်း၏ ရုံးခွဲ/ကိုယ်စားလှယ်ရုံးတစ်ခု၏လုပ်ငန်းလုပ်ကိုင်ခွင့်လျှောက်လွှာပုံစံ

[ပူးတွဲဖော်ပြသော စာရင်း ၃] 03-နောက်ဆက်တွဲ (ဂ) မြန်မာနိုင်ငံတော် ဗဟိုဘဏ်

[ပူးတွဲဖော်ပြသော စာရင်း ၄] 04-နောက်ဆက်တွဲ (ဃ) ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း လုပ်ငန်းနေရာအသစ်တစ်ခု ဖွင့်လှစ်ရန် ခွင့်ပြုချက်လျှောက်လွှာပုံစံ

[ပူးတွဲဖော်ပြသော စာရင်း ၅] 05-နောက်ဆက်တွဲ (င) နိုင်ငံခြားငွေကြေးများဝယ်ယူသည့် လုပ်ငန်း/နိုင်ငံခြားငွေကြေးများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်လျှောက်လွှာပုံစံ

[ပူးတွဲဖော်ပြသော စာရင်း ၆] 06-နောက်ဆက်တွဲ (စ) နိုင်ငံခြားငွေကြေးများ ဝယ်ယူသည့်လုပ်ငန်း/ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်

[ပူးတွဲဖော်ပြသော စာရင်း ၇] 07-နောက်ဆက်တွဲ (ဆ) မြန်မာနိုင်ငံတော် ဗဟိုဘဏ် လက်ကျန်ရှင်းတမ်း

[ပူးတွဲဖော်ပြသော စာရင်း ၈] 08-မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဘဏ်လုပ်ငန်းများအပေါ် စိစစ်၊ ကြပ်မတ်၊ ကွပ်ကဲရန် တာဝန်ပေးအပ်ခြင်း